



# ကျက်သရေရှိတဲ့ လူမိုက်တွေ

လူထု စိန်ခင်း

ကိုယ်တိုင် အသက် ၇၀ တန်း လူကြီးတစ်ယောက် ဖြစ်လာတဲ့အခါမှာ သတိထားမိတာ တစ်ခုက လူကြီး နှစ်မျိုး နှစ်စား ရှိတယ်ဆိုတဲ့ အချက်ဖြစ်တယ်။ တစ်မျိုးက အသက်ကြီးလာတာနဲ့အမျှ တစ်နေ့တခြား ပိုပိုပြီး ယဉ်ကျေးလိမ္မာလာတဲ့ လူကြီး ဖြစ်တယ်။

## အတွေ့အကြုံက သင်ခန်းစာယူတတ်

နောက်တစ်မျိုးကတော့ အသက်ကြီးလေ တစ်နေ့တခြား ပိုပိုပြီး မိုက်လာတဲ့ ကြီးမိုက် လူကြီး ဖြစ်တယ်။ ပထမ အမျိုးအစား လူကြီးက အတွေ့အကြုံတွေ ထဲက သင်ခန်းစာ ထုတ်ယူတတ်တဲ့အတွက် အမြင်မတော်တိုင်း ဝင် မပြောတော့ဘူး။ သဘောမကျတိုင်း ဝင် မပါတော့ဘူး။ "သတ္တဝါတစ်ခု ကံတစ်ခုပဲ" လို့ သဘောထားပြီး ဥပေက္ခာတရား လက်ကိုင်ထားတတ်တယ်။ ရေငုံနှုတ်ပိတ် ခပ်မခတ်နေတတ်တယ်။ စိတ်ထဲမှာ ယားကျိယားကျိ ဖြစ်လာရင်တောင် ဝင်ပြီးမပြောမိ၊ မဆိုမိအောင်၊ ကိုယ်တိုင်ဝင်မပါမိအောင်၊ ပုတီးစိပ်လို့ဖြစ်စေ၊ တရားသဘော ဆင်ခြင်နှလုံးသွင်းလို့ ဖြစ်စေ၊ ကံသုံးပါးကို ချွန်းအုပ်ပြီး၊ ထိန်းချုပ်ထားတတ်တယ်။

## ကံသုံးပါးလုံး မထိန်းချုပ်တတ်

ဒုတိယ အမျိုးအစားကတော့ လောကခံရဲ့ အထုအထောင်း၊ အရိုက်အပုတ်တွေ ဘယ်လောက်ပဲ ခံခဲ့ရ ခံခဲ့ရ သင်ခန်းစာ ထုတ်မယူတတ်ဘူး။ နောင်တ လည်း မရဘူး။ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးပါးစလုံးကို ချွန်းအုပ်မထားနိုင်ဘူး။ အမြင်မတော်တာတွေရင် ဝင်ပြော လိုက်တယ်၊ မသင့်တော်ဘူး ထင်ရင် ဝင်စွက်လိုက်တယ်၊ မတရားဘူးထင်ရင် ဝင်တားလိုက်တယ်၊ လူတကာရဲ့ အမူကို ကိုယ့်အမူလုပ်ပြီး ကိုယ့်ကိုယ်ကိုယ် လောင်မြိုက်နေစေတယ်။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ချမ်းသာခြင်းနဲ့ ဘဝ၏ငြိမ်းချမ်းခြင်းဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။ ဒီလိုလူမျိုးကိုမှ၊ လူမိုက်မခေါ်ရင်၊ ဘယ်သူ့ကို လူမိုက်ခေါ်ရတော့မှာလဲ။

## လူလိမ္မာတွေကများ

ဝမ်းသာရမှာလား၊ ဝမ်းနည်းရမှာလားဆိုတာ သေသေချာချာ ရေရေရာရာတော့ မပြောတတ်ဘူး။ လူ့လောကကြီး တစ်ခုလုံးမှာ လူလိမ္မာတွေက လူမိုက်တွေထက် ပိုများတာကို တွေ့ရတယ်။ နိုင်ငံတိုင်း နိုင်ငံတိုင်းမှာ ဥပေက္ခာတရား လက်ကိုင်ထားသူတွေ များကြတယ်။ အမြင်မတော်တာတွေလည်း ငါနဲ့ ဘာဆိုတာမှတ်လို့ဆိုပြီး မျက်နှာလွှဲနေလိုက်ကြတယ်။ မတော်မတရားတာတွေ မြင်နေရလည်း ကိုယ့်မ ထိသရွေ့တော့ ဘာဖြစ်လို့ကြားကနေ အမုန်းခံရမှာလဲဆိုပြီး ခပ်ကင်းကင်းနေလိုက်တယ်။ ကိုယ့်ကို လက်တွေ့ထိလာတော့မှ နာရ ကောင်းမှန်းသိပြီး၊ အော်ကြ ဟစ်ကြ လေတော့တယ်။

## အခါနှောင်းခဲ့ပြီ

မနှစ်က အမေရိကန်နိုင်ငံ အနွဲ့အပြား မြို့ကြီးပေါင်း လေးငါးဆယ်မှာ လူတွေ သိန်းချီပါဝင်တဲ့ စစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ ဖြစ်ခဲ့တာကို မှတ်မိကြမှာပါ။ အဲဒါ ကိုယ့်ထိမှ နာရကောင်းမှန်းသိကြတဲ့ အထင်ရှားဆုံး သာဓကဖြစ်တယ်။ အီရတ်နဲ့ အာဖဂန်စစ်ပွဲမှာ ကိုယ့်သားတွေ၊ ကိုယ့်ခင်ပွန်းတွေ အသက်ဆုံးရှုံးသွားကြရတဲ့ မိဘတွေနဲ့ ဇနီးသည်တွေက ဦးဆောင်ဆင်နွှဲရာက လူတွေသိန်းချီပြီး ပါဝင်ဆင်နွှဲလာကြ တာဖြစ်တယ်။ အလာကောင်းပေမယ့်၊ အခါနှောင်းခဲ့ပြီလို့ ပြောရတော့မှာပါ။ သေပြီးသူတွေပြန်မရှင်နိုင်တော့ပါဘူး။



### ဘဝပေးအသိ

အစ ကတည်းက တားဆီးကန့်ကွက်ခဲ့ကြမယ်ဆိုရင် လူတွေ သိန်းနဲ့ချီပြီး သေခဲ့ကြမှာ မဟုတ်ပါဘူး။ အစကတော့ အကြမ်းဖက်သမားနှိမ် နင်းရေးတို့ လူ့ အခွင့်အရေးတို့ဆိုတဲ့ စကားတွေကို နားယောင်ပြီး စစ်ပွဲကြီးတွေကို ထိထိရောက်ရောက် မတားခဲ့ကြဘူး မဟုတ်လား။ ကျောင်းတက်နေဆဲ ကိုယ့်သား တွေ စစ်မှုထမ်းဆင့်ခေါ်ခံရပြီး နိုင်ငံရပ်ခြားမှာ သေသွားကြရတော့မှ စစ်ကိုဆန့်ကျင်ရကောင်းမှန်း သဘောပေါက်သွားကြတာကိုး။ ဘဝပေး အသိတစ်ခု ပါပဲ။ အဖိုးတန်အသိဖြစ်ပေမယ့် ပေးလိုက်ရတဲ့ တန်ဖိုးက ကြီးလွန်းလှပါတယ်။

### ဆင်ခြင်တုံ့သိ

အသိဆိုတာ လက်တွေ့ဘဝက ပေါ်ထွက်လာတာမှန်ပေမယ့် အခုလိုတန်ဖိုးကြီးကြီး ပေးလိုက်တာမျိုးတော့ မဖြစ်သင့်ဘူး။ ရှေ့နောက် မြော်မြင်စဉ်းစား တဲ့ ဆင်ခြင်တုံ့တရားနဲ့လည်း အတန်အသင့်သိနိုင်ပါတယ်။ ဘဝပေးအသိလောက် လေးနက်ခိုင်မာမှုမရှိပေမယ့် ဘဝပေး အသိက တန်ဖိုးကြီးလွန်းပါ တယ်။ ဆင်ခြင်တုံ့သိနဲ့ သိနိုင်တာမျိုးဆိုရင် ဘဝပေးအသိ ရယူသင့်ပါတယ်။ အီရတ်နဲ့ အာဖဂန်ကိုကျူးကျော် တိုက်ခိုက်ရင် ဘာတွေ ဖြစ်လာနိုင်တယ် ဆိုတာ ဆင်ခြင်တုံ့သိနဲ့ အလွယ်တကူသိနိုင်တယ်။ ဗီယက်နမ်စစ်က အကောင်းဆုံး သက်သေ မဟုတ်ဘူးလား။

### ဉာဏ်ရှိရင်တောင်ပိုမှန်းသိတယ်

"ဗွတ်ထွက်မှ တောင်ပိုမှန်းသိတယ်"ဆိုတဲ့စကားက ဆင်ခြင်တုံ့တရား ကင်းမဲ့တဲ့ လူမိုက်တွေကို ရည်ရွယ်တဲ့ စကားဖြစ်တယ်။ အသိဉာဏ် ရှိသူမှန်ရင် တောင်ပိုကြီးကိုမြင်တာနဲ့ တောင်ပိုမှန်းသိတယ်။ ဗွတ်ကြီးထွက်ပြစရာမလိုဘူး။ ဘုရားကဘုရား၊ တောင်ပိုကတောင်ပို သိသာပါတယ်။ မှားစရာ ဘာအ ကြောင်းမှ မရှိပါဘူး။ အရေးကြီးတာက ဘယ်နေရာ ဘယ်ကိစ္စဖြစ်ဖြစ် ဆင်ခြင်တုံ့တရားနဲ့ အသိဉာဏ်ကို အသုံးပြုတတ်ဖို့သာ ဖြစ်တယ်။

### လူလိမ္မာတွေများလွန်းရင် မကောင်းဘူး


မဆိုင်ရင်ဝင်မပြောဘူး၊ ဝင်မစွက်ဘူး၊ ဝင်မပါဘူးလို့နေရင်းနဲ့ ကိုယ်နဲ့တိုက်ရိုက်ဆိုင်လာတဲ့အခါကျတော့ အများကြီးနောက်ကျသွားလို့ နောင်တရခဲ့ရင် လည်း ဘာမှမတတ်နိုင်တော့ပါဘူး။ အဲဒါကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များလွန်းနေရင်လည်း မကောင်းပါဘူး။ မသူတော်တွေ ကြီးစိုးနိုင် ပါတယ်။ မကောင်းတာ၊ မမှန်တာ၊ မတရားတာတွေကိုတွေ့ရင် အမှန်းခံပြီး ပြောဖို့လိုပါတယ်။ လောကကြီး လှပစေချင်သူမှန်သမျှပြောကိုပြောရပါမယ်။

### အနာခံဖို့ချည်းပဲ

စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်လို့လုပ်နေကြသူတွေများတယ်။ လူလိမ္မာနည်းတယ်။ မြန်မာနိုင်ငံမှာ ချမ်းသာတဲ့သတင်း သမား ဘယ် ခေတ်ကမှ မရှိပါဘူး။ အများအားဖြင့် ရရစားစားပါပဲ။ အင်္ဂလိပ်နယ်ချဲ့ခေတ်မှာ လူမိုက်ငှားပြီး ဓားထိုးခံရလို့သေခဲ့ရတဲ့ ဆရာ သင်လို အယ်ဒီတာမျိုးရှိ သလို အသရေဖျက်မှုနဲ့ တရားစွဲခံရသူ၊ အစိုးရကို အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံရသူတွေရှိပါတယ်။ လွတ်လပ်ရေးရပြီးတဲ့ နောက်ပိုင်းခေတ်တွေမှာ လည်း ထောင်ကျသူ၊ ကျွန်းရောက်သူ၊ နရသိန်စံတွေမနည်းလှပါဘူး။ အသာစံဖို့အကြောင်း လုံးလုံး မရှိဘဲ၊ အနာခံဖို့ချည်းနေရမှာကို သိသိကြီးနဲ့ လုပ်နေ ကြသူတွေဖြစ်လို့ မိုက်လို့လုပ်တဲ့ လူမိုက်တွေလို့ ပြောတာပါ။

### နိုင်ငံကျက်သရေတိုးစေဖို့

ဒီလိုလူမိုက်တွေဟာ လူမိုက်ဖြစ်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်မျိုး ဖြစ်ပါတယ်။ တိုင်ပြည်နိုင်ငံကို ကျက်သရေရှိအောင် အနာခံ၊ အမှန်းခံပြီး လုပ်နေကြ သူတွေ ဖြစ်တယ်။ အမြင်မတော်တာ၊ အကြားမတော်တာမှန်သမျှကို သတိတရားရပြီး ပြုပြင်နိုင်ကြအောင် ထောက်ပြနေ ကြတာဖြစ်တယ်။ ရှေးအခါက



ဆိုရင် ရှင်ဘုရင်များဟာ တိုင်းပြည်ရဲ့ အခြေအနေမှန်၊ နိုင်ငံသူနိုင်ငံသားတွေရဲ့ ဘဝအမှန်ကို သိရဖို့အတွက် စွန့်စွန့်စားစားနဲ့ ရုပ်ဖျက်ပြီး စနည်းနာထွက်ကြရတယ်။ အခုခေတ်တော့ သတင်းမီဒီယာများရဲ့ ကျေးဇူးကြောင့် တိုင်းပြည်တစ်ပြည် လုံးရဲ့ အခြေအနေမှန်တွေကို ထိုင်ရာမထ သိနိုင်ကြတဲ့အတွက် လုပ်သင့်လုပ်ထိုက်တာတွေကို ချက်ချင်းလက်ငင်း လုပ်နိုင်လာခဲ့တယ်။ သတင်းမီဒီယာတွေဟာတိုင်းပြည်လက်ရုံးဖြစ်တယ်။ အင်မတန်အားကိုးရပါတယ်။

**ရေကင်းသံလေးနဲ့ ချီတက်စေ**

ကိုယ်တိုင်က အသက် ၇၀ ရောက်တဲ့အထိ မိုက်လက်စ မဆုံးသေးဘဲ အမြင် မတော်တာတွေတိုင်း ဝင်ဝင် ပြောမိရေးမိ ဖြစ်နေသေးတယ်။ မေတ္တာထားကြသူအပေါင်းက စေတနာအရင်းခံနဲ့ သတိပေးကြပေမယ့် အေးအေးလူလူမနေနိုင်ဘူး။ အဲဒါကြောင့် ပြည်သူ့ခေတ်အယ်ဒီတာများက ဆိုင်းသံခုံသံကြားရင် မနေနိုင်ဘူး။ စိတ်ထဲမှာ ရိုးတိုးရွာဖြစ်ပြီး ခြေလှုပ်လက်လှုပ်ကလေး ဝင်လုပ်ချင်သေးတယ်ဆိုတာကို သဘောပေါက်နားလည်နိုင်တယ်။ ကိုယ်က ဒုက္ခိတဖြစ်နေလို့ ခြေလှုပ်လက်လှုပ် မလုပ်နိုင်ပေမယ့် မေးတိုးကလေးနဲ့တော့ အားပေးနိုင်ပါ သေးတယ်။ အဲဒါကြောင့် ရွာစားစိန်ဝံသရေ မတိမ်းမစောင်းရအောင် (မဟုတ်သေးပါဘူး) ရေကင်းသံလေးနဲ့ ချီတက်ကြစေဗျား။

ပြည်သူ့ခေတ်၊ အတွဲ-၁၊ အမှတ်-၅၊ သြဂုတ်လ ၅ ရက်၊ ၂၀၁၀ ခုနှစ်၊ စာမျက်နှာ-၁၂ မှကူးယူဖော်ပြပါသည် (၎င်းပြင်အင်အားစု)